

မာတိကာ

| | |
|-------------------------------------------------------|-----|
| - အမှာစာ | ဇ |
| - မဟာဗောဓိမြိုင်ဆရာတော်ကြီး၏ ဝါဆိုတော်စဉ်စာရင်း | ၁၃ |
| ၁။ ကိုယ့်ကိုယ်ကိုယ်ကိုး သူတော်ကောင်းမျိုးဖြစ်ကြစေဖို့ | ၁၅ |
| ၂။ လူ့ဘဝ၏လူ့အခွင့်အရေး | ၂၁ |
| ၃။ အတိတ်ကပို့သောရိက္ခာ | |
| နုမြောဖြင့် ပိတ်ကာမထားကြပါကုန်လင့် | ၂၉ |
| ၄။ ငါစွဲကြောင့်ဖြစ်သော အလှည့်နှင့်အချဲ့များ | ၃၅ |
| ၅။ အရှုပ်ရှုပ်အထွေးထွေး ဝေလာဝေးများမဖြစ်စေဖို့ | ၄၅ |
| ၆။ ကိုယ်ချမ်းသာမှု စိတ်ချမ်းသာမှု ရှေးရှုကြပါကုန် | ၅၃ |
| ၇။ အပျော်နှင့်အပျက် | ၅၉ |
| ၈။ မတော်ရာမှန်သမျှ သတိဖြင့်ချေ | |
| တော်ရာမှန်သမျှ အသိဖြင့်ချေ | ၆၇ |
| ၉။ ဝီဇနှင့် ပတ်ဝန်းကျင် | ၇၃ |
| ၁၀။ ကိလေသာ၏ စဉ်းလဲခြင်း | ၇၉ |
| ၁၁။ ဘုရားကပင်ပြုံးရသူ | ၈၇ |
| ၁၂။ ဘာမဆို စွန့်နိုင်မှစားရပါမည်ကို သတိပြုကြပါလေကုန် | ၉၅ |
| ၁၃။ ဘုရားသာသနာက သွားမှသာရောက်သောနေရာ | ၁၀၃ |
| ၁၄။ အမြင်ဖြစ်၊ အထင်ဖြင့် မလှန်ချင်ကြပါကုန်လင့် | ၁၁၅ |
| ၁၅။ လောင်းကြေးထပ် မြတ်ပါစေ | ၁၂၅ |

| | |
|--------------------------------------------------------------------------------|-----|
| ၁၆။ အဖိထဲ အစီးမဝင်ချင်ကြပါကုန်လင့် | ၁၃၃ |
| ၁၇။ ချစ်ကျွမ်းဝင် | ၁၄၁ |
| ၁၈။ သက်မဲ့၌ ခန္ဓာပျက်သော် ပုပ်မည်၊ သက်ရှိ၌ အကျင့်ပျက်သော် ယုတ်မည် | ၁၅၁ |
| ၁၉။ ဓမ္မသည် သူ့ကြောင့်ကိုယ်မပျက်၊ ကိုယ့်ကြောင့် သူမပျက် ချမ်းသာရုံခံစားချက် | ၁၆၁ |
| ၂၀။ တစ်ဝက်တစ်ပျက် | ၁၇၁ |
| ၂၁။ ယှဉ်ပြိုင် | ၁၇၉ |